



Address:
P.O. Box 201, Prasingh,
Chiang Mai, Thailand 50200

Email: shanhumanrights@gmail.com
Website: www.shanhumanrights.org
Phone: +66 (0)93- 297-7754

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ထုတ်ပြန်ချက် စာအမှတ် (၈ / ၂၀၁၆)

နိုဝင်ဘာလ ၂၉ ၊ ၂၀၁၆။


အောက်တိုဘာလ ၂၀၁၆ အတွင်း အစိုးရတပ် မတော် က မိုင်းရှူး၊ သီပေါ နှင့် နောင်ချိုတွင် ရှိ SSPP/SSA ကိုထိစစ်ဆင် တိုက်ခိုက်ရာမှ ရွာသူရွာသားများကို ဥပဒေမဲ့ပစ်သတ်ခြင်း၊ စိတ်ရှိုက်တိုင်းဖမ်းဆီးခြင်းနှင့် ပစ္စည်းများလုယက်ခြင်းများပြုလုပ်ခဲ့ သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ကို အောက်တိုဘာလ ၂၀၁၆ တွင် အစိုးရတပ်မ တော်မှ ထိစစ်ဆင်ပြုလုပ်နေချိန်အတွင်း အစိုးရစစ်သားများက ရွာသားများ၏ လူ့အခွင့်အရေးကိုနည်းမျိုးစုံဖြင့် ချိုးဖောက်လျက်ရှိသည်။

၁) နောင်ချိုမြို့နယ် ထဲရှိ ရွာသူရွာသားများကို ဥပဒေမဲ့စွာ သတ်ဖြတ်ခြင်း နှင့် အကြောင်းမဲ့စွာ ဖမ်းဆီးခြင်း။

၂) သီပေါမြို့ နယ် ထဲတွင် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ကို ထိုးစစ်ဆင်ပြီးနောက် ပိုင်းရွာသား ၂,၀၀၀ ကျော် စစ်ဘေးရှောင်နေချိန် အတွင်း ရွာသား၏ ပစ္စည်းများလုယက် ခြင်း။

၃) မိုင်းရှူး စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်မောင်းနှင်လာသော လယ်သမားတစ်ဦးကို ရပ်ခိုင်းရာ မရပ်ပေးသဖြင့် သေနတ်ဖြင့်ပစ်သတ်ခြင်း။



အစိုးရတပ်မတော်သည် SSPP/SSA နှင့် နောင်ချိုမြို့တွင် တိုက်ပွဲဖြစ်နေချိန်အတွင်း အစိုးရတပ်မတော်က ရွာသားများကို ဥပဒေမဲ့စွာ သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးခြင်းပြုလုပ်နေသည်။

အစိုးရတပ်မတော်သည် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်နေချိန်အတွင်း အစိုးရတပ်မတော်က အောက်တိုဘာ လ ၁၀ ရက်နေ့ ၂၀၁၆ တွင် အသက် ၂၇ နှစ်အရွယ်ရှိ သည့် ရွာသားတစ်ယောက်ကို သတ်ဖြတ်ခြင်းနှင့် အောက်တိုဘာ လ ၂၀ ရက်နေ့တွင် အသက် ၅၂ အရွယ်ရှိသည့် ရွာ သားတစ်ယောက်ကို ဖမ်းဆီးသွား ခဲ့သည်။



အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်း ၁၁ နာရီခန့်တွင် ဒေသခံ ရွာ သား ၈ ယောက် (SSPP/SSA အတွက် အချိန်ပိုင်းအလုပ်လုပ်ပေး ချော လည်း စစ်သားမဟုတ်) ဆမ္မဆယ်ရွာမှ နောင်ချို၏ တောင်ဘက် ၁၅ ကီလိုမီ တာအကွာတွင် ကားစီးလာရာ ခမရ ၁၁၄ နှင့် ၁၁၅ မှ အင်အား ၄၀ ခန့်က သူ တို့ကို လက်နက်ကြီးငယ်ဖြင့်ပစ်ခတ်ခဲ့သည်။ ရွာသားများကားရပ်ပြီးထွက် ပြေး ချောလည်း အစိုးရစစ်သားများက သူတို့ဆက်လိုက်နေသည်။ သူတို့ ဝမ်း ကောင်းနှင့် လျှင်ကွန် ရွာဘက်သို့ ဖြတ်ပြေး သွားချိန်တွင် အစိုးရတပ်သား များက ထိုရွာထဲကို လက်နက်များဖြင့် ပစ်ခတ်ရာ ဝမ်းကောင်းထဲရှိ ရွာသား များ၏အိမ်များ ကျည်ဆံ ထိမှန် ပျက်ဆီးသွားသည်။

လင်းရွှေခမ်းပုံ

ကားမှ ရွာသား ၆ ယောက်ထွက်ပြေးသိမ်းရှောင်နိုင်သော်လည်း ဝမ်းလန်နွမ်ရွာသား စိုင်းရွှေ အသက် ၂၇ နှစ်မှာ လျှင်ကောင်ကျေးရွာအပြင်ဘက် တွင် အစိုးရတပ်မတော်၏ ပစ်သတ်ခြင်းခံခဲ့ရသည်။ ဒေသခံရွာသူရွာသားများက ထို ညနေခင်းတွင် ကျည်ဆံဒဏ်ရာများနှင့် အတူ သူ့အလောင်း ကိုတွေ့ရှိခဲ့သည်။ ဝမ်းလန်နွမ် ရွာ၏နောက်ထပ်ရွာသား တစ်ဦးဖြစ်သော အသက် ၁၈ နှစ်အရွယ် ရှိသည့်စိုင်းစော သည်လည်းအဖမ်း ခံရသည်ဟု ယုံကြည်ရ သော်လည်း သူ့ကိုဘယ်သို့ဖမ်းဆီးခေါ်ဆောင်သွား သည်ကိုမသိရှိ ကြပေ။

အစိုးရတပ်မတော် နှင့်တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ဘေးရှောင်သည့်ရွာသား အယောက် ၅၀ ခန့် တို့သည် ထိုဧရိယာ အနီးနားတစ်ဝိုက်ရှိရွာနှင့် နောင်ချိုမြို့ထဲ၌(၃) ရက်ခိုလှုံခဲ့ပြီးနောက် နေရပ်သို့ပြန်လည်ထွက်ခွာ ခဲ့ကြသည်။

အောက်တိုဘာ လ ၂၀ ရက်နေ့တွင် အသက် ၅၂ အရွယ်ရှိ ဆမ္မဆယ် ရွာသားတစ်ဦးကိုအောက်တိုဘာလ ၁၀ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သောနေရာ ရှိ အစိုးရတပ်မတော် တပ်သားတို့က သူ့ကို ရှမ်းလက်နက်ကိုင်အဖွဲ့ အတွက် ဆက်ကြေးကောက်ပေးနေသည်ဟု စွပ်စွဲခါ ဖမ်းဆီးခေါ်ဆောင် သွားသည်။

အောက်တိုဘာ လ ၁၉ ရက်နေ့တွင် လယ်သမားလင်းရွှေခမ်းသည် သည်းခြေတွင်ကျောက်တည် နေခြင်းကို မွန္တလေးဆေးရုံတွင် ကုသရာမှ အိမ်သို့ပြန်လာသည်။ထိုညနက်တခေါင်ယံ ၂း၃၀ မိနစ်တွင် စစ် ကားနှစ်စီးဖြင့် အစိုးရ တပ်မတော် ခလရ ၁၁၄ နှင့် ၁၁၅ မှ စစ်သားများ လုံးရွှေခမ်း ၏ အိမ်သို့ ရောက်လာသည်။ အင်အား ၄၀ ကျော်ရှိသည့်

အစိုးရစစ်သားများသည် သူ့အိမ်ကို ဝန်းထားပြီး အိမ်တံခါးနှင့် ပြတင်းပေါက်ကို ဖျက်ဆီးရာ အိမ်တံခါးပေါက် နှစ်ပေါက် ဖျက်ဆီးသွားသည်။

လင်းရွှေခမ်း သည် အိပ်ယာမှထပြီးတံခါးကို ဖွင့်ပေးရာ စစ်သားများ လင်းရွှေခမ်း၏ အိမ်ထဲသို့ဝင်လာပြီး သူ့ကို လာဖမ်းသည်ဟုဆိုသည်။ “ ရှမ်းလက်နက်ကိုင် ကိုဆက်ကြေးကောက်ပေးတဲ့ လင်းထွန်းနဲ့ အဆက်အသွယ်ရှိတယ်ဆို တာ ဟုတ်တယ်မဟုတ်လား? နင်သူနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့စာ ငါတို့လက်ခံရထားတယ် ”

လင်းရွှေခမ်းသည် သူ့ကိုလာရောက်ဖမ်းဆီးသောအစိုးရစစ်သားများကို “ကျွန်တော် လယ်သမားတစ်ယောက် ပါ ရှမ်းစစ်သားတွေအတွက် ဆက်ကြေးမကောက်ခဲ့ဖူးပါ ”ဟုပြောသော်ဂရုမစိုက်ဘဲ ဖမ်းဆီးသွားသည်။ ထိုအချိန် အိမ်ထဲတွင် လင်းရွှေခမ်း၏ မိန်းမ ပါနန်းငွေ အသက် ၄၆ နှစ်ကို ထိုင်ခိုင်းထား သည်။သူ၏ သားသမီး ၃ ယောက်မှာ မွန္တလေးမြို့သို့ ပညာသင်ယူရန် ပို့ဆောင်ထားသည်။


အစိုးရစစ်တပ်သည် သူ့အိမ်တစ်ဝိုက်ကို မနက် ၄း၅၀ မိနစ် ထိ ရှာဖွေကာ ဆမ္မဆယ်ကျေးရွာအုပ် စုဥက္ကဋ္ဌ ဦးစိန် လွန်ရောက် လာပြီး သူ့အိမ်ထဲတွင် ဘာပစ္စည်းမှ မယူသွားကြောင်းလက်မှတ်ရေးထိုးခိုင်းသည်။ ထို့နောက် မနက် ၅ နာရီ အချိန်တွင် လင်းရွှေခမ်းကို သူတို့နှင့်အတူ ခေါ်ဆောင်သွားသည်။ ဘယ်ကိုခေါ်သွားသည်ဆိုတာ သူ့မိန်းမအား မပြောချေ။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် လင်းရွှေခမ်း၏ ခဲအို လင်းကျော်စိုးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ၏အမတ် စိုင်းဖူးအောင် တို့သည် နောင်ချိုတွင်အခြေစိုက်ထားသော ခလရ ၁၁၄ ထံသို့သွားပြီး လင်းရွှေခမ်းကို တွေ့ရန်တောင်းဆိုခဲ့သည်။ သူတပ်ထဲရှိသည်ဟု အကြောင်းကြားသော်လည်း တွေ့ခွင့်မပြုခဲ့ပေ။

အစိုးရသည်လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်မှုထဲတွင် ပါဝင်လုပ်ဆောင်နေသော်လည်း အစိုးရတပ်မတော် သည် ပြည်သူလူထုများ ကို SSPP/SSA နှင့် ဆက်သွယ်သည်ဟု အကြောင်းပြပြီး ပြည်သူလူထုများကို ညှဉ်းပန်းနှိပ် စက်မှု ဆက်တိုက်ပြုလုပ်နေသည်။ အစိုးရတပ်မတော်နှင့် အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေး ထိုးထားသော SSPP/SSA ကို ထိုးစစ်ဆင်ဖြူနေ သည့်အစိုးရတပ်မတော်ကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် သည်လွန်စွာစိုးရိမ်နေပါသည်။

အစိုးရတပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသော စိုင်းစော နှင့် လင်းရွှေခမ်းကို ချက်ချင်းပြန်လည်လွှတ်ပေး ရန် နှင့် ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရသော စိုင်းရွှေ အတွက် တာဝန်ယူဖြေရှင်းရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တိုက်တွန်း လိုက်ပါသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ နောင်ချိုမြို့နယ်အတွင်း ဗမာ့တပ်မတော်မှ ရွာသားကိုပစ်သတ်သည့်နေရာ



၂. သီပေါ မြို့နယ် ထဲ တွင် SSPP/SSA နှင့် တိုက်ပွဲဖြစ်ပွားရာ ရွာဒေသ ၂,၀၀၀ ကျော် စစ်ဘေးရှောင်နေချိန် အစိုးရတပ် မတော်က ရွာသူရွာသားပစ္စည်းများလုယူဖျက်ဆီးခြင်း

၂၀၁၆ခုအောက်တိုဘာလ ၂၃ရက် နေ့ တွင် နမ့်ပေါင်အခြေစိုက် အစိုးရတပ်မတော် ခလရ ၁၄၇ နှင့် ခလရ ၂၉၁ သည် နားကွန်ရွာ (သီပေါတောင်ဘက် ၁၀ မိုင်အကွာ) အနီးရှိ SSPP/SSA နှင့်တိုက်ပွဲဖြစ်ပွားရာ ရွာ (၇) ရွာမှ ဒေသခံ ရွာသူရွာသားပေါင်း ၂,၀၀၀ ကျော် သည် သီပေါမြို့ နှင့် နီးစပ်ရာရွာသို့ထွက်ပြေးသိမ်းရှောင်ခဲ့ ကြသည်။ အစိုးရ တပ် မတော်က နားလော့ ရွာထဲရှိ ရွာသားပိုင်ပစ္စည်းများကို လုယက်ဖျက်ဆီး ခဲ့သည်။ အစိုးရတပ်မတော်မှ လုယက်ဖျက် ဆီးနေချိန်တွင် ရွာနီးနားတွင် ထွက်ပြေးပုန်းရှောင်နေသော ရွာသားတစ် ဦးမှ မျက်မြင်သက်သေ တွေ့ခဲ့ရသည်။



ခိုလှုံရန် စစ်ဘေးမှ

မနက်ပိုင်း ၇ နာရီ အချိန်တွင် တိုက်ပွဲဖြစ်ရာ တစ်နာရီကြာမြင့်ပါသည်။ အစိုးရတပ်မတော် ကို ကြောက်ရွံ့သဖြင့် နားလော့၊ စေ့ခနံ၊ နမ့်ဖတ်၊ နမ့်ခဲပ်၊ နမ့်ဟုတ်၊ ဝမ်ခိုင်၊ ဝမ်ခူး အစရှိသည့်ရွာများသည် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း တွင် တစ်ပတ်ကြာ စစ်ဘေးရှောင်ခဲ့ရသည်။



အစိုးရတပ်မတော်မှ နားလော့ရွာတွင်းရှိ အိမ်တစ်အိမ်၏ ပစ္စည်းများလုယက်သွားပုံ

နားလော့ကျေးရွာမှ ပစ္စည်းရိုယူလုယက်ခံရသော နာမည်စရင်းများ


စဉ်	ရွာသူ/ ရွာသားအမည်	လုယက်ခံရသောပစ္စည်းများ
၁.	လင်းဆိုင် + ပါအေး	အိမ်သုံးပစ္စည်းများနှင့် (ငွေသား ၁၅၀,၀၀၀ ကျပ် ပျောက်ဆုံး)
၂.	လင်းဆာ + ပါမြင့်	လက်စွပ်တစ်ကွင်းနှင့် ဆွဲကြိုး တစ်ကုံး
၃.	လင်းပန်း	ဘုရားရုပ်ထု
၄.	လင်းထွန်း + ပါမြင့်	ဘုရားရုပ်ထု
၅.	လင်းဥတ္တမ	ရွှေဆွဲကြိုးနှင့် လက်စွပ်တစ်ကွင်း
၆.	လင်းထွန်းအောင်	ဓားနှစ်ချောင်း
၇.	လင်းပီးရင်	အိမ်သုံးပစ္စည်းများ
၈.	လင်းနန္ဒာ	အိမ်သုံးပစ္စည်းများ
၉.	ပါပေါက်	အိမ်သုံးပစ္စည်းများ
၁၀.	လင်းဆိုင်ယွမ်	အိမ်သုံးပစ္စည်းများ
၁၁.	ပီဆာ	အိမ်သုံးပစ္စည်းများ
၁၂.	ပါဆို့	အိမ်သုံးပစ္စည်းများ
၁၃.	နိုင်ဆာ	အိမ်သုံးပစ္စည်းများ
၁၄.	လင်းဥတ္တမ	အိမ်သုံးပစ္စည်းများ

အောက်တိုဘာ လ ၂၃-၂၄, ၂၀၁၆ သီပေါမြို့တွင်တိုက်ပွဲဖြစ်ရာ စစ်ဘေးရှောင်သူများ၏ စားရင်း

၂၄ ရက်နေ့ အောက်တိုဘာလ ၂၀၁၆ တွင် စစ်ရှောင်ခိုလှုံ့ခွဲသောရွာသားများ၏ တည်းခိုခွဲသော ဘုန်းတော်ကြီးကျောင်းအသီးသီးများကို အောက်ပါအတိုင်းဖြစ်သည်။

စဉ်။	စစ်ရှောင်များခိုလှုံ့ခွဲရာနေရာ	ရွာအမည်		အရေအတွက်
၁။	မိုင်းခေးဘုန်းတော်ကြီးကျောင်း	နားလော့ရွာ	၄၇	၅၁၃ သောရွာသူရွာသားတို့မှာ ဘုန်းကြီးကျောင်းသို့သွားရောက်ခိုလှုံ့ခွဲကြပြီး ကျန် အယောက် ၁ ၀၀ သည်ရွာထဲမှာတင်ကျန်ရစ်နေခဲ့သည်။
		စေ့ခန်ရွာ	၈၆	
		နမ့်ဖတ်ရွာ	၉၂	
		နမ့်ခဲဝရွာ	၁၀၉	
		နမ့်ဟုတ်ရွာ	၁၃၁	
		ဝမ်ခိုင်းရွာ	၂၂	
		ဝမ်ခူးရွာ	၂၆	
		စုစုပေါင်း	၅၁၃	
၂။	နောင်ဝမ်းဘုန်းတော်ကြီးကျောင်း	ဖော်ပြခြင်းမရှိပါ		၁၆၇
၃။	ဆီထောက်ဘုန်းကြီးကျောင်း	ဖော်ပြခြင်းမရှိပါ		၁၅၀
၄။	ဆောင်ကြဲဘုန်းကြီးကျောင်း	ဖော်ပြခြင်းမရှိပါ		၃၅၀
၅။	နားမောက်ကော်ဘုန်းကြီးကျောင်း	ဖော်ပြခြင်းမရှိပါ		၁၂၀
၆။	ဆိုင်လေ ဘုန်းကြီးကျောင်း	ဖော်ပြခြင်းမရှိပါ		၁၆၅
၇။	နောင်ပူးဘုန်းကြီးကျောင်း	ဖော်ပြခြင်းမရှိပါ		၆၈
၈။	နမ့်လန်	ဖော်ပြခြင်းမရှိပါ		၁၂၈
၉။	နားလေဆိုက်ခေါင် ဘုန်းကြီးကျောင်း	ဖော်ပြခြင်းမရှိပါ		၁၀၅
၁၀။	နားဩ	နားလွန်ရွာ	၈	၂၆၄
		ဝမ်နား	၂၅၆	
		စုစုပေါင်း	၂၆၄	
စုစုပေါင်းစစ်ရှောင် ဒုက္ခသည်				၂၁၃၀

၂၀၀၆ ခုနှစ် အောက်တိုဘာလ သီပေါမြို့နယ်အတွင်း ဗမာ့တပ်မတော်မှ တိုက်ခိုက်မှုနှင့် ရွာသူရွာသားများအိုးအိမ်မဲ့ဖြစ်ခြင်း



၃။ အစိုးရ စစ်တပ်၏ စစ်ဆေးရေးဂိတ် တွင် ဆိုင်ကယ်ဖြတ်မောင်းလာသောလယ်သမား တစ်ဦးကို အစိုးရ တပ်မတော်မှ သေနတ်ဖြင့်ပစ်သတ်

အောက်တိုဘာလ ၂၆ ရက်နေ့ ၂၀၁၆ တွင် အသက် ၄၀ ရှိ လယ်သမားတစ်ဦးသည် ဆိုင်ကယ်နှင့် အစိုးရတပ် များ စစ်ဆေးရာ ဂိတ်သို့မောင်းနှင် ဖြတ်သွားချိန်တွင် အစိုးရတပ်သားသည် သူ့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

လယ်သမားတစ်ဦးဖြစ်သော လင်းဆု သည်သူ့သားနှင့်အတူ မိုင်းရှူးမြို့နယ် ပန်ကျွဲ ကျေးရွာအုပ်စု ဝမ်ခိုစုမ် ကနေ မိုင်းရှူးမြို့ ထဲသို့ ပြင်ထားသောဆိုင်ကယ်တစ်စီးကို သွားယူရန် အောက်တိုဘာ ၂၃ ရက်နေ့တွင် ဆိုင်ကယ်ဖြင့် သွားခဲ့သည်။

မြို့အဝင် လမ်းတစ်လျှောက်တွင် မိုင်းရှူးမြို့နယ် ရပ်ကွက် ၄ က အစိုးရစစ်တပ်၏ စစ်ဆေးရေးဂိတ်မှာ စစ်သား ၁၀ ယောက်လောက်ရှိသည်။ အစိုးရစစ်တပ်၏ စစ်ဆေးရေးဂိတ် ကို ခလရ ၁၄၉ မှ တစ်လ နီးပါး တည်ဆောက်ထား ပေမဲ့ သူတို့အမြဲတမ်း မရှိပါ။ ကိုက် ၁၀၀ ခန့်တွင် နှစ်ပေါင်းများစွာ တည်ရှိ လျက်ရှိသော ရဲစခန်းဂိတ် ကို အစိုးရတပ်မ တော်က သူတို့ဂိတ်အဖြစ်အသုံးပြုလိုက်သည်။ ထိုဂိတ်တွင် ရဲများက ကားအဝင်အထွက် ကိုတားပြီး လမ်းပြင်ဖို့အတွက် အခွန်ကောက်လေ့ရှိသည်ဟုဆိုသည်။ ထိုနေ့မနက်တွင် လင်းဆု နှင့် အတူ သူ့သား က အစိုးရစစ်တပ် စစ်ဆေးရေးဂိတ် (သို့မဟုတ်) ရဲစခန်းဂိတ်က မတားသဖြင့် ဆက် သွားခဲ့သည်။

ဆိုင်မှ ပြင်ထားသောဆိုင်ကယ်သွားယူလာပြီးနောက် လင်းဆု က သူ့သားကို စားစရာ သွားဝယ်ဖို့ ပိုက်ဆံပေး လိုက်သည်။ သူက ပြင်ပြီးသွားသော ဆိုင်ကယ်နှင့် အတူအိမ်သို့ဦးတည်ရာမောင်းလာ သည်။

မနက် ၁၀း၃၀ မိနစ်အချိန်တွင် လင်းဆု သည် သူဆိုင်ကယ်ကို မောင်ပြီး ရပ်ကွက် (၄) မှာ ရှိသည့် ရဲစခန်းဂိတ် ဘက် သို့ဦးတည်သွားရာ သူ့ရှေ့တွင် ရွာသားနှစ်ယောက်ဖြတ်သွားတာ ရပ်စရာမလိုဘဲဖြတ်သွား သည်ကို တွေ့တော့ သူ လည်းရပ်ပေးစရာမလိုဘူးထင်ပြီးဖြတ်သွားချိန်တွင် ရဲ က လင်းဆုကိုရပ်ခိုင်းလိုက်သည်။ သို့သော် လင်းဆုက မရပ်ပေး ဘဲ ဂိတ်ကိုဆက်ဖြတ်သွားပြီး အစိုးရစစ်တပ် ဂိတ်ပါမရပ်ပေးဘဲဖြတ်သွားသည်။

အစိုးရ စစ်တပ်၏ ဂိတ် နှင့် ကိုက်၃၀ လောက် ဝေးသွား ချိန်တွင် အစိုးရ တပ်သားက လင်းဆုကို ဂိတ်ကနေ သေနတ်ဖြင့်ပစ်သတ်သည်ဟု မျက်မြင် တစ်ယောက်က ပြောပြသည်။ ထိုကျည်ဆံသည် သူ့၏ ဂုတ်ကို ဖြတ်ပြီး ညာဘက်နားထင် နှင့် မျက်လုံးကို ထိမှန်ရာ ထိုနေရာတွင် ချက်ချင်းသေဆုံးသွားသည်။



လင်းဆု၏ အလောင်း

သေနတ်ပစ်သံကြားသဖြင့် အနီးရှိရွာသားများက ဘာဖြစ်တာလဲဟု ဂိတ်တွင် ရောက်လာပြီးကြည့်ရှုသည်။ ရဲ များ ကသူတို့ကိုတားဆီးထားသည်။ ရဲများက ဆိုင်ကယ်မောင်းသူတယောက်ကို စစ်တပ် က သေနတ်ဖြင့်ပစ်သည် ဟု ဆိုသည်။ ဘယ်လိုဖြစ်တာလဲဟုမေးသောအခါ သူတို့က “ကျနော်တို့သူ့ကို ဆိုင်ကယ်ရပ်ခိုင်းတယ်၊ ဒါပေမဲ့သူမရပ်ပေး ဘူး။ စစ်သားတွေက သူ့ကို ရပ်ခိုင်းတယ်၊ သူ့ကို သတ်ရန် မရည်ရွယ်ပါ။ သေနတ်ကိုလေထဲပစ်လိုက်တာဘဲရှိတာ” ဟုပြောသည်။



အစိုးရတပ်မတော်၏စစ်ဆေးရေးဂိတ်တွင် အပစ်သတ်ခံရသော လင်းဆု(အလောင်း၏တည် နေရာကို မြှားဖြင့်ပြထားသည်။)

မနက် ၁၁ နာရီအချိန်တွင် လင်းဆု၏ သား အစားအစာ များဝယ်ခဲ့ပြီး အိမ်အပြန်လမ်း တွင် စစ်တပ် ၏ စစ်ဆေးရေးဂိတ်ဆီရောက်လာသည်။ ဂိတ်မှာ စစ်သားများနှင့် ထရပ် နှစ်စီးကို တွေ့ခဲ့သည့် အပြင် ပလပ်စတစ်ဖြင့် ဖုံးထားသော ထိခိုက် ဒဏ်ရာရ သူတစ်ဦးကို လမ်းဘေးမှာလဲ လျောင်းနေသည်ကို တွေ့ရ သည်။ သူ့ ဖအေ ၏ ဝတ်ထားသော ဘောင်းဘီကို တွေ့မြင် မှတ်မိရာ သူ့အဖေ သေနတ်ဖြင့် ပစ်သတ်ခံရ သည်ဟု သိလိုက်သည်။ သူ့အိမ်သို့မြန်မြန်မောင်းပြီး ခြံထဲတွင် ဟင်းသီးဟင်းရွက် စိုက်နေသော သူ့အမေကို သွားခေါ်ပြီးသူနှင့် အတူမြို့ထဲသို့ ပြန်လာရာ ထိုချိန်တွင် သူ့အလောင်းကို ထရပ်ကားဖြင့် မိုင်းရှူးဆေးရုံသို့ ပြောင်းရွှေ့နေပြီဖြစ်သည်။

ကားနှစ်စီးနှင့် ရဲ နှင့်တပ်သားများသည် ကားစီးပြီးဆေးရုံသို့သွားကာ လင်းဆု ၏ ခေါင်းကို ခွဲစိပ်နေသည့် သူနာပြုဆရာမ ဆီသို့ သွားပြီး အအေးခန်းထဲတွင်အလောင်းကို ထည့်ပြီး သော့ခတ်ခိုင်းလိုက်သည်။

မွန်းလွဲပိုင်း ၁၃:၃၀ အချိန်လောက်တွင် နှစ်ဆယ်လောက်ရှိသောလင်းဆု၏ ဆွေမျိုးများ ခိုဆုမ် ရွာကနေ ဆေးရုံသို့ရောက်လာ ပေမဲ့ အအေးခန်းတွင် သော့ခတ်ထားသောကြောင့် အလောင်းကို သူတို့မတွေ့ရပေ။ မကြာမီ ရဲငါးယောက် လာရောက်ပြီး ထိုအလောင်းကို ချက်ချင်းမြှုပ်ဖို့အမိန့်ပေးလိုက်သည်။ လူ့အလောင်းကို အခေါင်းထဲမထည့်ဖို့ပါ ပြောသည်။

သို့သော် လင်းဆု ၏ မိန်းမဖြစ်သူ ပါအောင်က ရဲကို အခေါင်းမပါဘဲမြှုပ်ဖို့ မလုပ်နိုင်ဘူးဟုပြန်ပြောသည်။ သူ့အလောင်းကို သုံး၊ လေးရက် (သို့) တစ်ပတ်ထားပြီး ဘုန်းကြီး အပါးအနည်းငယ် ပင့်ဖိတ်ကာ သူ့အတွက်ဈာပန အခန်းအနားနှင့် အမျှကသိုလ်ဝေပေး ရမည်ဟု ရဲများကို ပြောသည်။ နောက်ပိုင်းတွင် အခေါင်းထဲထည့်ရန် သူမိသားစုကို ခွင့်ပြုလိုက်သဖြင့် သူမိသားစုက မိုင်းရှူးဘုန်းကြီးကျောင်းရှိ ဘုန်းကြီးသုံးပါးကို မိုင်းရှူးဆေးရုံသို့ ပင့်ဆောင်ပြီး ဈာပနကျင်းပပြီး နောက်တွင် မိုင်းရှူးသချိုင်း တွင်မြှုပ်နှံထားခဲ့သည်။

သူမိသားစုပြောဆိုချက်အရ လင်းဆု အိမ်ကနေ ငွေသား ၁၀ သိန်းကျပ် ယူဆောင်သွား ပြီးကျွေးကုန်သည် နှင့် တွေ့ပါက ကျွဲ နှင့် နွားကို ဝယ်ခဲ့မည်ဟု ပြောဆိုသွားသည်။ လင်းဆုသည် ရွှေရောင်လက် ပတ်နာရီကို ဝတ်ဆင်ထား ပြီး သူ့နဲ့ အတူလက်ကိုင်ဖုန်းလည်းယူသွား ပေမဲ့ သူ့အလောင်း ဆေးရုံရောက်တော့ ဆေးရုံက ဝန်ထမ်းများက သူဆီမှာ ငွေသား တစ်သိန်းရှစ်သောင်းဘဲတွေ့သည်ဟု ဆိုသည်။

သူ့ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း ကိုရဲစခန်းတွင် သိမ်းထားသည်ဟု ရဲက သူ့မိသားစုများကို အကြောင်းကြား ကာ သူ့ပစ္စည်းကို သူ့မိသားစုဝင် ထံ ပြန်လည်ပေးအပ်ခြင်းမရှိသေးဟု သိရသည်။

သေဆုံးသွားသောလင်းဆု အတွက် သူ့ဇနီးထံ လျော်ကြေးတစ်စုံတစ်ရာမှ ပေးအပ်ခြင်းမရှိဟုဆိုသည်။ လင်းဆု အတွက် အောက်မေ့ဖွယ်ရာ အခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့ နှင့် ၂ ရက်နေ့ ၂၀၁၆ တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

လင်းဆု၏ ဇနီးက “ကျမရဲ့ယောကျာ်ဟာ ဘာမှ လည်းအမှားမ လုပ်မိဘူး။ ကျမ တို့ ကို အစိုးရစစ်တပ်ကအပစ်မရှိတဲ့ ရွာသားများ၏လူ့ အခွင့် အရေး ကိုချိုးဖောက်ပြီး နှိပ်စက်သတ်ဖြတ်သည့် ကိစ္စကို လူမှု အ သိုင်းအဝိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်သိစေချင် တယ် ။အစိုးရစစ်တပ်က ဒီလို အပစ်မဲ့သတ် ဖြတ်နေတာ ကိုဘယ်သူမှ မပြောရဲဘူးလေ ဘာဖြစ် လို့လည်းဆိုတော့ကျမတို့နေတဲ့နေရာဟာ အနက်ရောင်နယ်မြေဖြစ်နေ လို့ဘဲ။ လမ်းပြင်နေတဲ့ အလုပ်သမားနဲ့တချို့ရွာသားတွေ



စိုင်းဆု ၏ အသုဘ


ဘာဖြစ်ပွားနေတယ် ဆိုတာ တွေ့ပေမဲ့လည်း ဘယ်သူမှ မပြောရဲဘူးလေ။ ” ဟု ဆိုသည်။

လင်းဆုသည် သူ့ရွာ၏ရွာသူကြီးဖြစ်ခဲ့ဖူးသည်။ သူနှင့် အတူ သူ့ဇနီးနှင့် သားနှင့်သမီးနှစ်ယောက် ကျန်ရစ်သည်။ သူ့သားမှာ အသက် ၂၀ နှစ်နှင့် သူ့သမီးအသက် ၁၈ နှစ်တို့ရှိကြသည်။

လွန်ခဲ့သည့် လ တွင် မိုင်းရှူးမြို့နယ်တစ်ဝိုက်တွင် အစိုးရ တပ်များ များသည်ထက်များလာ သည်။ ထိုဒေသတစ် ဝိုက်တွင် SSPP/SSA တပ်၏နယ်မြေဖြစ်သည်။

စစ်သားမဟုတ်သည့် အပြစ်မဲ့ပြည်သူကို အစိုးရတပ်မတော်က သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ရွာသူရွာသား များ အပေါ် အစိုးရ တပ်မတော်၏ ဖိနှိပ်ရက်စက်မှု နှင့် သေဆုံးသွားသည့် လင်းဆု ၏ အလောင်းကို သူ့မိသားစုမှ ချက်ချင်း မြေမြုပ်ရန် ရဲမှ ခိုင်းခြင်းကို ကျွန်ုပ်တို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြင်းထန်စွာကန့်ကွက် သည်။ လင်းဆု သေနတ်ဖြင့် အပစ်သတ်ခံရ သည့်ကိစ္စနှင့် ပတ်သတ်ပြီး အစိုးရစစ်တပ်မှ တာဝန်ယူဖြေရှင်းရန်နှင့် ဖြစ်သွားသည့် ကိစ္စကို ပွင့်လင်းမြင် သာစွာဖြင့် စစ်ဆေးရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တောင်းဆိုလိုက်ပါသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ မိုင်းရှူးမြို့နယ်အတွင်း ဗမာ့တပ်မတော်မှ ရွာသားကိုပစ်သတ်သည့်နေရာ



ဆက်သွယ်ရန် လိပ်စာ

စိုင်းဇော်ရှဲ့န် +၆၆(၀) ၆၂-၉၄၁-၉၆၀၀ (English, Shan)

နန်းလွန်းလှိုင် +၆၆(၀) ၆၃-၈၃၈-၉၀၂၉ (English, Burma)